



Ref.

ကိုယ်စားလှယ်လွှဲအပ်လွှာ
(APPOINTMENT OF REPRESENTATIVE)

PT/UM-2

သို့

မှတ်ပုံတင်အရာရှိ

မူပိုင်ခွင့်ဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဤလျှောက်လွှာပါ ဖော်ပြချက်များသည် ကိုယ်စားလှယ်လွှဲအပ်လွှာအတွက် လျှောက်ထားခြင်းဖြစ်ပါသည်။

(This is a request for appointment of representative reproduced in this form.)

တီထွင်မှုမူပိုင်ခွင့်(၂၀ နှစ်)[Patent(20 years)]: <input type="checkbox"/>	အသေးစားတီထွင်မှုမူပိုင်ခွင့်(၁၀ နှစ်)[Utility Model(10 years)]: <input type="checkbox"/>
ရုံးသုံးအတွက်သာ[For Office Use Only]:	
1	တီထွင်မှုမူပိုင်ခွင့် /အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နံပါတ်[Patent/Utility Model Application Number]: တီထွင်မှုမူပိုင်ခွင့်/အသေးစားတီထွင်မှုမူပိုင်ခွင့်လက်မှတ်အမှတ်[Patent/Utility Model Certificate Number]:..... *တီထွင်မှုအမည် /အသေးစားတီထွင်မှုအမည်[Title of Invention/Utility Model]:
2	လျှောက်ထားသူ/ကန့်ကွက်သူ/အခွင့်အရေးရရှိသူ/အကျိုးသက်ဆိုင်သူ [APPLICANT/OPPOSER/RIGHT HOLDER/ANY INTERESTED PERSON] *အမည် [Name]: *နေရပ်လိပ်စာအပြည့်အစုံ[Full Address]:..... တယ်လီဖုန်းနံပါတ်[Telephone Number]: အီးမေးလ်လိပ်စာ[Email Address]:
3	ကိုယ်စားလှယ် [REPRESENTATIVE] (IF ANY) *အမည် [Name]: *နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်[Citizenship Scrutiny Card Number]: တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်မှတ်ပုံတင်လက်မှတ်အမှတ်(ရှိလျှင်)[Certificate Number of Patent Agent](if any):..... *နေရပ်လိပ်စာအပြည့်အစုံ[Full Address]:..... *တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ [Telephone Number and Email Address]: <input type="checkbox"/> ကိုယ်စားလှယ်တစ်ဦးထက်ပိုပါကအကွက်ထဲတွင် အမှတ်အသားပြုပြီး အပိုစာရွက်-၃ ဖြင့် တင်ပြပါသည်။ [If there is more than one representative, tick off the box and use an additional sheet AS-3.]

4 ကိုယ်စားလှယ်လွှဲအပ်သည့်ကိစ္စ [MATTER IN RESPECT OF REPRESENTATIVE IS APPOINTED]
.....
.....

5 *ကိုယ်စားလှယ်လွှဲအပ်သည့်ရက်စွဲ[Date of appointment of representative]:

6 ဆက်သွယ်ဆောင်ရွက်ရမည့်ကိစ္စများအား လွှဲအပ်သောကိုယ်စားလှယ်ကိုသာဆက်သွယ်ဆောင်ရွက်မည်ကို သိရှိပါသည်။
[I/We know to communicate the matters of communication to the representative who you appointed.]

7 ကိုယ်စားလှယ်မှ ဆောင်ရွက်သည့် ကိစ္စအရပ်ရပ်အပေါ် လွှဲအပ်သူက အပြည့်အဝ တာဝန်ယူပါသည်။
[The assignee is fully responsible for the conduct of all matters by the representative.]

8 *လက်မှတ်[SIGNATURE]
လက်မှတ်[Signature]:
လျှောက်ထားသူ/ကန့်ကွက်သူ/အခွင့်အရေးရရှိသူ/အကျိုးသက်ဆိုင်သူအမည်[Name of the applicant/opposer/right holder/any interested person]:
တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအမည်နှင့် ရာထူး(အဖွဲ့အစည်းဖြစ်လျှင်)[Name of legal entity and position (if it is entity)]:
ရက်စွဲ(ရက်/လ/နှစ်)[Date(dd/mm/yyyy)]:
 ပူးတွဲလျှောက်ထားသူများအားလုံးကိုယ်စား လျှောက်ထားချက်ကို လက်မှတ်ရေးထိုးထားပါက ကျန်ပူးတွဲလျှောက်ထားသူများ၏ စာဖြင့်ရေးသားထားသည့် သဘောတူညီချက် ပူးတွဲတင်ပြပါသည်။
[Where one of the joint applicants signs the application on behalf of all joint applicants, written agreement by all the remaining joint applicants is attached.]
 တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းကိုယ်စား လက်မှတ်ရေးထိုးထားပါက လက်မှတ်ရေးထိုးခွင့်ရှိကြောင်း အထောက်အထားကို ပူးတွဲ တင်ပြပါသည်။ [Where the signature is signed in the application or behalf of the legal entity, the evidence having authority to be signed is attached.]

➢ အချက်များအားလုံးပြည့်စုံမှန်ကန်စွာဖြည့်စွက်ပေးရမည် ဖြစ်သည်။ [Fill in the blank completely and correctly.]
➢ “*”ပြသထားသောအချက်များကိုမဖြစ်မနေဖြည့်သွင်းပေးရမည် ဖြစ်သည်။ [Showing“*”is the mandatory requirements.]